

## မာတိကာ

ရေးသားထုတ်ဝေသူ၏အမှာစာ	၅
<b>အပိုင်း ၁ စွမ်းအင်အခြေ</b>	
၁။ စွမ်းအင်၏အသိခက်နှင့်သောသဘောသဘာဝ	၁၀
၂။ အနှစ်စွမ်းအင်အသွင်အမျိုးမျိုး	၂၄
<b>အပိုင်း ၂ စွမ်းအင်၏ပတည်ပငြိမ်ခရီးရည်</b>	
၃။ စက်မှုတော်လှန်ရေးမှုအစပြုခြုံ	၃၆
၄။ ရေနှစ်သို့မှာအတက်အကျ	၄၈
၅။ ညွှန်ညွှန်စွမ်းဝန်းကျင်စွမ်းအင်ကအကြောင်း	၅၈
<b>အပိုင်း ၃ သမားရှိုးကျွမ်းအင်နှင့်အစားထိုးစွမ်းအင်</b>	
၆။ အချစ်ပြုယောက်လည်းမပစ်ပယ်နိုင်သေးသည့်လောင်စာ	၇၀
၇။ အသုံးတည်၍အစွမ်းခက်နေသည့်လောင်စာ	၇၄
၈။ ညွှန်ညွှန်မှုအနည်းဆုံးရပ်ကြွင်းလောင်စာ	၉၆
၉။ နျောကလီးယားတစ္ဆေး	၁၀၄
၁၀။ ရေစီးမှုလျှပ်စီးသို့	၁၁၂

၁၁။ နိဝင်ဘာ

၁၂။ ဘူမိအပူ

၁၃။ လေအဟုန်လျှပ်စီး

၁၄။ နေသူရိန်၏အပူရိန်ဖြင့်

### အပိုင်း ၄ ဗွဲ့အင်နှင့်အထိုကျိုကဗ္ဗာ

၁၅။ သုံးပင်လိမ်အရင်းအမြစ်

၁၆။ ကပ်ဘေးဆိုက်လုန်းပြီလော

၁၇။ မသုံးဘဲနှင့်ကုန်နေသည်များ

၁၈။ ဂိုင်းဝန်းညီညာအားထုတ်ပါမှ

ဘာသာပြန်နှင့်အသံလှယ်ဝါဟာရများ

အကွားရာဝဝါ

မြိုင်းကိုးကား

စာရေးသူ၏အထွေပွဲ

၁၂၀

၁၂၁

၁၂၂

၁၂၃

၁၂၄

၁၂၅

၁၂၆

၁၂၇

၁၂၈

၁၂၉

၁၂၁၀

၁၂၁၁

၁၂၁၂

### ရေးသားထုတ်ဝေသူ၏အမှာဏာ

လူသားတို့သည် ပိုမိုကောင်းမွန်အဆင့်မြင့်သော လူနေမှုဘဝကို အစဉ်တို့ကို ရှာကြ၍ တည်ဆောက်နေကြရှုံး စွမ်းအင်ကို အသုံးခြင်းသည် အရေးပါသော ကဏ္ဍမှ အမြဲပါဝင်နေသည်။ ရှုအောင်းသည်ဘဝမှ ယဉ်ကျေးသော လူမှူး အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲလာခဲ့ရှုံး အထူးအရေးပါသော စွမ်းဆောင်မှု တစ်ခုမှာ မီးကို မွေးယူအသုံးချေတတ်ခြင်း ဖြစ်သည်။ ရှုးလူသားတို့သည် အမှားငယ်တို့ကို အအေးဓာတ်ကို မီးမွေးခြင်းဖြင့် အံတုကာ အလင်းရောင်နှင့် အနေးဓာတ်ကို ဖန်တီးရယူ၍ ကျက်စားနေထိုင်မှုနယ်ပယ်ကို ချွဲထွင်ခဲ့က သည်။

ထိုမှ အဆင့်ဆင့် တိုးတက်လာပြီး ၂၂ ရာစုသို့ ရောက်သောအခါ လူနေမှုအဆင့်မြင့်လာခြင်းနှင့်အတူ စွမ်းအင်လိုအပ်ချက်လည်း များ၍လာ သည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကန်းပြီးလောင်စာများ ဖြစ်သော ကျောက်မီးသွေး၊ ရေနံစာသည်တို့သာမက နူးကလီးယားစွမ်းအင်၊ ဘူမိအပူ စွမ်းအင်၊ နေစွမ်းအင်စသည်၍ အသစ်အသစ်သော စွမ်းအင်ဇားဖြစ်များကိုပါ သုံးစွဲကြရသည်။ လူသားနှင့် စွမ်းအင်ကလူတို့ ယုက်နယ်နေပုံသည် ရှုပ်ထွေး လာသည်။ လူသော်ရှင်သန်ရေးအတွက် စွမ်းအင်အမျိုးမျိုးအပေါ် အမိုးသဟဲ ပြောမှုသည် အချိန်နှင့်အမျှ နက်ရှင်းလာသည်။

ရှုပ်ထွေးနက်ရှင်းမှ လွှန်ကဲလာရာမှ ပီမိတ္ထု အသက်ရှင်ရေးအတွက် တည်ဖို့နေရသောစွမ်းအင်များထဲမှတစ်မျိုးက ပီမိတ္ထု၏ရှင်သန်ရေးကို ပြန်လည် ပြိုင်းပြောက်သည်အဖြစ်မျိုးကို ကြံ့ရနိုင်ပြေားဌား သိလာခဲ့သည်။ ဂျပန်တွင် နူးကလီးယားပုံး ပြောက်နှစ်ခုနှင့်အကြား နူးကလီးယားစွမ်းအင်ကို

လျှပ်စစ်ဓာတ်ထုတ်ယူခြင်း အပါအဝင် ကိစ္စအများအပြား၌ “ဗြိမ်းချမ်းစွာ” သုံးခဲ့ကြရမှ ယင်းနည်ပညာ မသမာသုတိ လက်ထဲရောက်သွားလျှင် ဖြစ် စေ သဘာဝတေား၊ မတော်တဆဖြစ်မှု အကြော်းဖက်ခံရမှ စသည်တို့ကြောင့် နျောလီးယားစင်ရှု ပေါက်ဂျေပျက်စီးလျှင် ဖြစ်စေ လူသိန်းနှင့် သန်နှင့်ခါ့၍ ထိန်းကိုနိုင်ခြင်းကြောင့် အဆိုပါစွမ်းအင်ကို သေမင်းတမန်အန္တရာယ် တစ်မျိုး အဖြစ် မြင်သူက မြင်ကြသည်။

နျောလီးယားကို သုံးရန် တွေ့နိဆုတ်နေကြသော်လည်း ဘေးကင်း သည်ဟု ယူဆရသော စွမ်းအင်အောင်မြှင့်အချို့က တိတ်တဆိတ် အန္တရာယ်ဖြူ နေသည့်အဖြစ်ကိုမှ လူတို့က မရိပ်မိခဲ့ကြပေါ့၊ ယင်းမှာ ကျောက်စီး သွေး အပါအဝင် ရပ်ကြွင်းလောင်စာများကြောင့် ပေါ်ပေါက်သော လေထု ညွစ်ညှစ်မှု ဖြစ်သည်။ နောက်ပိုင်းတွင် လေထုသာမက ရေထာနှင့် မြေထား ညွစ်ညှစ်မှု ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်၏အကြောင်းအရှင်အသွေး ယူတေလျှော့ ကျ ဆင်းလာခဲ့သည်။ လူ့ကျန်းမာရေးအပါအဝင် စားသောက်နေထိုင် ရှင်သန်မှု ကို ထိနိုင်လာခဲ့သည်။

ကဗျာကျန်းမာရေးအဖွဲ့၏ အဆိုအရ ကဗျာတွင် ညွစ်ညှစ်းလေထု ကြောင့် နှစ်စဉ် လူသန်းနှင့်ခါ့၍ သေဆုံးနေကြရပေါ်လောင်းသိရသည်။ သို့သော နျောလီးယားစွမ်းအင် မတော်မဆဖြစ်မှုကြောင့် အသက်ခုံးရသော လူဦး ရေမှာ ယင်းစွမ်းအင်ကို စသုံးသည့်မှ ယနေ့အထိ ထောင်ကဲန်းများသာ ရှိ သေးသည်။ လူတို့ ကြောက်လုပ်နေကြသော စွမ်းအင်ထက် ကြောက်ရကောင်း မှန်းမသိသေးသော စွမ်းအင်အချို့က ပို၍ အန္တရာယ်ပြုနေခြင်းမှာ ထင်ရှား သည်။

၂၀ ရာစုံအကုန်ပိုင်းသိရောက်သောအခါတွင် လေ ရေ မြေ ညွစ်ညှစ်းမှုသာမကတော့ဘဲ ကဗျာရာသို့တုဥက်နှစ်ကြီးတစ်ခုလုံး၏ ပုံမှန် လည် ပတ်သူပါ ပြောင်းလဲသွား၍ ရေကြီး၊ မိုးခေါင်၊ ပို၍၍ ပြုံးထိုင်းတစ်လျှောက် ပိုင်းတစ်ပို့တွင် အဆိုရွားသုံးသော သဘာဝတေားအန္တရာယ်များနှင့် ကြိုတွေ့လာရသည်။ အဆိုပါဖြစ်ရပ်များ၏ အကြောင်းရင်းမှာ ရပ်ကြွင်းလောင်စာများကို အလွန် အကျွွှုံးခွဲမှုကြောင့် အနိုင်ကြောင့် အကြောင်းမထွေကိုနိုင်အောင် သိလာရပြီ

## ဖြစ်သည်။

တစ်ချိန်က လူသားတို့၏ ကောင်းကျိုးသက်သက်ကိုသာ ပေခဲ့သော စွမ်းအင်အောင်မြှင့်များသည် တန်ဆေးလွန်သေးဆိုသောစကားကို ရရ မပြုဘ စည်းကျော်သုံးခွဲမှုကြောင့် လူသားတို့ကို ပြန်လည်ဒုက္ခပေးလာနေပြီ။ တမင်တကာ ရည်ရွယ်ခဲ့သည် မဟုတ်စေကော့မှ မိမိတို့၏ ပယောဂကြောင့် ပေါ်ပေါက်လာသောပြဿနာများကို မိမိတို့ကိုယ်တိုင် လက်တွေ့ကျကျ ဖြေရှင်းရတော့မည်။ ထို့ထို့မဟုတ်ပါက သဘာဝကပ်ဘေးကြီးများ ထိန်းမနိုင် သိမ်းမရ ပေါ်လာတော့မည်။

စွမ်းအင်သုံးခဲ့၍ ပိုမိုကောင်းမွန်အဆင့်မြင့်သော လူ့ဘောင်သို့ ဦးတည်ရာတွင် စွမ်းအင်၏ သဘောသဘာဝ ဘေးထွက်ဆိုးကျိုးများ စသည် တို့ကို အခြေခံမှတ်၍ နားလည်ထားပြီး ဆိုးကျိုးအနည်းဆုံးဖြစ်အောင် စီမံတတ် မှ မိမိတို့ အရောက်လုပ်းလိုသည့်ပန်းတိုင်သို့ ရောက်ကြမည်ဖြစ်ရာ သုံးတတ် လျှင် မိတ်ဆွေ ဖြစ်သော စွမ်းအင်ကို ရန်သူဘဝရောက်မသွားစေရန် မည်သို့ ထိန်းထိန်းသိမ်းသိမ်း ဆောက်ရွက်သုံးသည်။ မည်သို့အားထုတ်နေကြသည်တို့ ကို လေလာ၍ သိလာ နားလည်လာရသည်များကို ဤစာအုပ်ဖြင့် ထပ်ဆင့် ဝင့်ပါသည်။

စာအုပ်ကို အပိုင်းလေးပိုင်းခဲ့၍ ရေးသားရာ၌ စွမ်းအင်၏ လက်ရှိ အခြေအနေအပြင် ယင်း၏ အခြေခံသုံးသဘောကို သိသင့်သည်ဟု ယူဆ၍ အပိုင်းတစ်တွင် ရင်းပြုထားသည်။ အနည်းငယ်“လေး”သည်ဟု ထင်မြင်ပါက အပိုင်းတစ်ကို ကျော်၍ အပိုင်းနှစ်မှတ်၍ ဖတ်နိုင်ပါသည်။ ဖတ်ရင်း အချို့သော သဘောတရားနှင့်အသုံးအနုံးများကို သိလိုလာပါက အပိုင်းတစ်တွင် ပြန်လည် ရှာဖွေဖတ်ရှုလျှင် ခက်ခဲနောက်နဲ့သော်လည်း သိထားသင့်သည့် စွမ်းအင် အကြောင်းကို ခြုံင့်သောပေါက်မည်ဟု ယူဆပါသည်။

ကျော်ဦး